



မှတ်ပုံတင်ထားသောအမှတ်တံဆိပ်ကို ခွင့်ပြုချက်ဖြင့်လုပ်ကိုင်ခွင့်ပေးခြင်းအား
မှတ်တမ်းတင်ခြင်းမှ ပယ်ဖျက်ပေးရန် တောင်းဆိုခြင်း

TM- 14

REQUEST FOR CANCEL OF RECORDATION OF A LICENSE OF THE
REGISTERED MARK

သို့

မှတ်ပုံတင်အရာရှိ
မူပိုင်ခွင့်စီးစီးဌာန
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ရုံးသုံးအတွက်သာ (Official use only):

၁	အမှတ်တံဆိပ်ပိုင်ရှင်အမည် (Name of the owner of the registered mark)	
၂	အမှတ်တံဆိပ်ပိုင်ရှင်၏နေရပ်လိပ်စာအပြည့်အစုံနှင့်တယ်လီဖုန်းနံပါတ် (Full address and Telephone number of the owner of the registered mark)	
၃	အမှတ်တံဆိပ်ပိုင်တွင် ကိုယ်စားလှယ်ရှိပါက အဆိုပါကိုယ်စားလှယ်၏ အမည် နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမတ် (If the owner of the registered mark has a representative, Name and National Scrutiny Card's Number of the representative)	
၄	အမှတ်တံဆိပ်ပိုင်တွင် ကိုယ်စားလှယ်ရှိပါက ကိုယ်စားလှယ်၏ လုပ်ငန်းဆောင်ရွက်သည့် လိပ်စာအပြည့်အစုံနှင့် တယ်လီဖုန်းနံပါတ် (If the owner of the registered mark has a representative, Business address and Telephone number of the representative) ကိုယ်စားလှယ်ခန့်အပ်လွှာ (TM-2)အား ပူးတွဲတင်ပြပါသည်။ (The Request for appointment of the Representative (TM-2) is attached.)	
၅	ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ရရှိသူ၏ အမည် (The name of the licensee)	
၆	ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ရရှိသူ၏ နေရပ်လိပ်စာ အပြည့်အစုံနှင့် တယ်လီဖုန်းနံပါတ် (Full address and Telephone number of the licensee)	
၇	ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ရရှိသူ၏ နိုင်ငံသား သံယူထားသည့် နိုင်ငံအမည်၊ (State of Nationality) အမြဲတမ်းနေထိုင်ရာ နိုင်ငံအမည်၊ (State of Domicile) ကူးသန်းရောင်းဝယ်ရေး (သို့မဟုတ်) စီးပွားရေးလုပ်ငန်း တည်ထောင်ထားသည့် နိုင်ငံအမည် (State of the industrial or commercial establishment of the Licensee)	

၈	ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ရရှိသူတွင် ကိုယ်စားလှယ်ရှိပါက အဆိုပါ ကိုယ်စားလှယ်၏အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (If the licensee has a representative, Name and National Scrutiny Card's Number of the representative)									
၉	ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ရရှိသူတွင် ကိုယ်စားလှယ်ရှိပါက ကိုယ်စားလှယ်၏ ဆက်သွယ်ရန် လုပ်ငန်းဆောင်ရွက်သည့် လိပ်စာ အပြည့် အစုံနှင့် တယ်လိပ်နှင့်ပါတ် (If the licensee has a representative, Business address and Telephone number of the representative) ကိုယ်စားလှယ်ခန်းအပ်လွှာ (TM-2)အား ပူးတွဲတင်ပြပါသည်။ (The Request for appointment of the Representative (TM-2) is attached.)									
၁၀	ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးသည့် အမှတ်တံဆိပ်မှတ်ပုံတင်နံပါတ် (The registration number of the mark which is the subject of the license)									
၁၁	ခွင့်ပြုချက်ဖြင့်လုပ်ကိုင်ခွင့်ပေးခြင်းအားပယ်ဖျက်မည့် ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှု အမျိုးအစားနံပါတ်နှင့် စာရင်းများ (Class Number and list of the goods and/or services for which the license is cancelled)	<p>အောက်ပါတို့အနက် တစ်ခုကို ရွေးချယ် ဖြည့်စွက်ပါ- Please choose one of the followings:</p> <p><input checked="" type="checkbox"/> အမျိုးအစားများ အားလုံး (All the goods and services listed in the application (complete cancellation of license))</p> <p><input type="checkbox"/> ဖော်ပြပါ အမျိုးအစား(များ)ကိုသာ- (Only some of the goods or services (partial cancellation of license))</p> <table border="1"> <tr> <td>အမျိုးအစားနံပါတ် (Class Number)</td> <td>အမျိုးအစားစာရင်း (List)</td> </tr> <tr> <td>(က)</td> <td></td> </tr> <tr> <td>(ဂ)</td> <td></td> </tr> <tr> <td>(ရ)</td> <td></td> </tr> </table> <p>နေရာပိုမိုလိုအပ်ပါက အပိုစာရွက် အသုံးပြုနိုင်ပါသည်။ (If more space is necessary, use an additional sheet)</p>	အမျိုးအစားနံပါတ် (Class Number)	အမျိုးအစားစာရင်း (List)	(က)		(ဂ)		(ရ)	
အမျိုးအစားနံပါတ် (Class Number)	အမျိုးအစားစာရင်း (List)									
(က)										
(ဂ)										
(ရ)										
၁၂	ရက်စွဲ (Date)									
၁၃	ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းကို မှတ်တမ်းတင်ထားခြင်းမှ ပယ်ဖျက်ပေးရန် တောင်းဆိုရာတွင် အောက်ဖော်ပြပါအချက် အလက် တစ်ခုခုနှင့်အတူ တောင်းဆိုရမည်။ <input type="checkbox"/> (က) ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းကို မှတ်တမ်းတင်ထားရှိခြင်းမှ ပယ်ဖျက်ပေးရန် တောင်းဆိုချက်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများ၊ (သို့မဟုတ်) <input type="checkbox"/> (ခ) အမှတ်တံဆိပ်ပိုင်ရှင်နှင့် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ရရှိသူတို့မှ ပယ်ဖျက်ပေးရန် တောင်းဆိုချက်အား သဘောတူကြောင်း လက်မှတ်ရေးထိုးထားချက်။ (The request for cancellation of Recordation of a License of Registered Mark shall be accompanied by one of the following; (a) Documents substantiating the requested cancellation of the recordation of a license; or (b) An uncertified statement of cancellation of the license, the content of which corresponds to the statement of cancellation in the request, and signed by both the owner and the licensee.)									

လက်မှတ်(signature)

အမှတ်တံဆိပ်ပိုင်ရှင်/ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ရရှိသူ သို့မဟုတ် ငှင့်တို့၏ ကိုယ်စားလှယ်အမည်

(Name of the Owner of the registered mark/ the Licensee or the representative)